

### Important Dates

#### October 2017

**04-06 Oct:** သီတင်းကျွတ် ရုံးပိတ်ရက်

**18 Oct:** Deepavali ရုံးပိတ်ရက်

**26 Oct:** KBZSC ၏ Beginner's Guide to Myanmar Stock Market ဟောပြောပွဲ

#### November 2017

**02-03 Nov:** တန်ဆောင်တိုင် ရုံးပိတ်ရက်

**10 Nov:** KBZSC ၏ Beginner's Guide to Myanmar Stock Market ဟောပြောပွဲ

**13 Nov:** အမျိုးသားနေ့ ရုံးပိတ်ရက်

**24 Nov:** KBZSC ၏ Beginner's Guide to Myanmar Stock Market ဟောပြောပွဲ

**26 Nov:** YSX ၏ ပုသိမ် ဟောပြောပွဲ

## ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် အကျဉ်းချုပ်

ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ မှ အောက်တိုဘာလအတွင်း အစုရှယ်ယာရောင်းဝယ်မှုပမာဏ စုစုပေါင်းမှာ မြန်မာကျပ်ငွေ ၆.၈၈ ဘီလီယံကျော်ဖြစ်ပြီး၊ အစုရှယ်ယာစုစုပေါင်း ငြသိန်း ၆သောင်း စုကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ Block Trading (ရှယ်ယာအရေအတွက်အမြောက်အများရောင်းဝယ်ခြင်း) အနေဖြင့် ဩဂုတ်လ မှ အောက်တိုဘာလအတွင်း MTSB ရှယ်ယာစုစုပေါင်း ၂၅၂,၇၁၀ စု နှင့် MCB ရှယ်ယာစုစုပေါင်း ၃၅,၁၅၀ စုတို့ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

August to October 2017	Total Volume	Total Trading Value (MMK)
FMI	120,608	1,610,970,000
MTSB	709,039	2,533,551,850
MCB	52,280	907,554,250
FPB	78,096	1,837,760,500
<b>Total</b>	<b>960,023</b>	<b>6,889,836,600</b>

၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှ အောက်တိုဘာလအထိ စုစုပေါင်းအရောင်းအဝယ်ဖြစ်သည့် ရှယ်ယာအစုရေ နှင့် တန်ဖိုးများ

## Beginner's Guide to Myanmar Stock Market Seminar

မြန်မာနိုင်ငံ၏ စတော့ရှယ်ယာဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရင်းနှီးမြှုပ်နှံသူများအား ဈေးကွက်ဆိုင်ရာ အသိပညာဗဟုသုတများ ဝေမျှရန် KBZSC မှ Beginner's Guide to Myanmar Stock Market ခေါင်းစဉ်ဖြင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ ဟောပြောပွဲများကို ရန်ကုန်စတော့အိတ်ချိန်းတွင် ၃ ကြိမ်တိုင်တိုင် ကျင်းပပေးခဲ့ပါသည်။ Beginner's Guide to Myanmar Stock Market Seminar တွင် ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်၏ သမိုင်းကြောင်း၊ စတော့ရှယ်ယာဈေးကွက်၏ အခြေခံသဘောတရားများ၊ ရန်ကုန်စတော့အိတ်ချိန်း ၏ အခန်းကဏ္ဍ နှင့် ရောင်းဝယ်မှုလုပ်ထုံးလုပ်နည်းများ၊ KBZSC နှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်း အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပါသည်။

ဒီဇင်ဘာလ ဒုတိယအပတ်တွင်လည်း အခြားသောစတော့ရှယ်ယာ ဈေးကွက် နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာခေါင်းစဉ်များအား ဟောပြောပေး သွားမည်ဖြစ်သည့်အတွက် တက်ရောက်ချင်သူများအနေဖြင့် [trading@kbzsc.com](mailto:trading@kbzsc.com) နှင့် KBZSC Facebook စာမျက်နှာတွင် စာရင်းပေးသွင်းနိုင်ပါသည်။ Seminar ခေါင်းစဉ်၊ ရက်စွဲနှင့် နေရာအား KBZSC Facebook စာမျက်နှာမှ မကြာမီကြေငြာပေးသွားပါမည်။



### ●တော့ရှယ်ယာများကိုသုံးသပ်ခြင်း

စတော့ရှယ်ယာများကို သုံးသပ်ရာတွင် Fundamental Analysis နှင့် Technical Analysis နည်းလမ်းများဖြင့် သုံးသပ်လေ့ရှိပါသည်။

#### Fundamental Analysis ဆိုသည်မှာ...

Fundamental Analysis နည်းလမ်းသည် အများပြည်သူတို့လွယ်ကူစွာရရှိနိုင်သည့် ကုမ္ပဏီ၏ အချက်အလက်များ၊ ဘဏ္ဍာရေးတောင့်တင်းမှုနှင့် လုပ်ငန်းများ၏စွမ်းဆောင်ရည်ကိုပြသသည့် အညွှန်းကိန်းများအားလေ့လာပြီး ယင်းကုမ္ပဏီစတော့၏ တန်ဖိုးကိုသုံးသပ်သည့် နည်းလမ်းဖြစ်ပါသည်။ ဘဏ္ဍာရေးတောင့်တင်းပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားသည့်ကုမ္ပဏီများသည် အလားအလာကောင်းသည့် ကုမ္ပဏီများအဖြစ် သတ်မှတ်နိုင်သည့်အတွက် ယင်းကုမ္ပဏီ၏ စတော့ရှယ်ယာများသည် ရင်းနှီးမြှုပ်နှံရန်သင့်တော်သောကြောင့် Fundamental Analysis သဘောတရားများအရ ဝယ်ယူသင့်ပါသည်။

#### Fundamental Analysis အတွက်အရေးပါသော အခြေခံအချက်အလက်များမှာ -

- ကုမ္ပဏီ၏ လုပ်ငန်းနှင့် အုပ်ချုပ်မှုဆိုင်ရာ အချက်အလက်များ
- ကုမ္ပဏီ၏ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အချက်အလက်များ  
(ဥပမာ- နှစ်စဉ်ဝင်ငွေ၊ အမြတ်၊ Earnings per Share ၊ Price-Earnings Ratio ၊ Return on Equity ၊ Cash Flow ...)
- ယင်းကုမ္ပဏီနှင့် သက်ဆိုင်သည့် ဈေးကွက် (Industry) ဆိုင်ရာ အချက်အလက်များ
- ကုမ္ပဏီ၏ ရှေ့ဆက်လုပ်ဆောင်သွားမည့်လုပ်ငန်းများနှင့် အလားအလာများ
- ကုမ္ပဏီ၏လုပ်ငန်း၊ ဈေးကွက်၊ စီးပွားရေးတို့နှင့် သက်ဆိုင်သည့် ဆုံးရှုံးနိုင်ခြေများ တို့ဖြစ်ပါသည်။

#### Technical Analysis ဆိုသည်မှာ...

Technical Analysis နည်းလမ်းသည် စတော့ရှယ်ယာများ၏ လက်ရှိရောင်းဝယ်မှုအခြေအနေများဖြစ်သည့် ဈေးနှုန်းပြောင်းလဲမှုများ၊ နေ့စဉ်ရောင်းဝယ်မှု ပမာဏများ (Daily Trading Volume)၊ လက်ရှိဈေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားများကို လေ့လာသုံးသပ်ပြီး အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်သည့် စတော့ရှယ်ယာများ၏ဈေးနှုန်းနှင့် ဈေးကွက်အသွားအလာ (Market Trend) များကို ခန့်မှန်းသည့်နည်းလမ်းဖြစ်ပါသည်။


#### Technical Analysis နည်းလမ်း၏ အခြေခံယူဆချက် ၂ ချက်မှာ -

၁. စတော့ရှယ်ယာတစ်ခု၏ ဈေးကွက်ပေါက်ဈေးသည် ယင်းစတော့ရှယ်ယာနှင့် ပတ်သက်သည့် လက်ရှိအချက်အလက်များ အားလုံးကို ကိုယ်စားပြုသည်ဟုယူဆသဖြင့် ထိုဈေးနှုန်းသည်ဈေးနှုန်းအမှန်ဟုသတ်မှတ်နိုင်ပါသည်။
၂. စတော့ရှယ်ယာများ၏ ဈေးနှုန်းများအား ထိုရှယ်ယာ၏ ကာလတို/ကာလရှည်ဈေးကွက်အသွားအလာများကို လေ့လာသုံးသပ်ပြီး ခန့်မှန်းနိုင်ပါသည်။

# YSX Trading Procedures

## YSX ၏ Call Auction စနစ်

ရန်ကုန်စတော့အိတ်ချိန်း (YSX) ၏ ရှယ်ယာရောင်းဝယ်မှုစနစ်မှာ Call Auction ဟုခေါ်သည့် လေလံစနစ်ဖြစ်ပြီး တစ်နေ့လျှင် မနက် ၁၁ နာရီနှင့် နေ့လယ် ၁ နာရီ တို့တွင် အရောင်းအဝယ် matching ၂ ကြိမ်ပြုလုပ်ပါသည်။



မနက် ၉ နာရီခွဲ ဈေးကွက်ဖွင့်ချိန်မှစ၍ အဝယ် နှင့် အရောင်းအမှာလွှာများအား Price-Time Priority အရ တန်းစီစနစ်ဖြင့် YSX ၏ Order Book တွင် မိမိကြိုက်နှစ်သက်သည့်ဈေးနှုန်းဖြင့် အရောင်း/အဝယ်ပြုလုပ်လိုသည့်အစုရေအား တန်းစီပြီး မနက် ၁၁ နာရီတွင် ပထမအကြိမ် matching ပြုလုပ်ပါသည်။ မနက် ၁၁ နာရီ matching တွင် မအောင်မြင်သော အမှာလွှာများအား နေ့လယ် ၁နာရီ matching အတွက် အလိုလျောက် ဆက်လက်တင်ပေးထားပါသည်။ နေ့လယ် ၁ နာရီ ဒုတိယ matching တွင် အမှာလွှာမအောင်မြင်ပါက ယင်းအမှာလွှာသည် တစ်နေ့တာအတွက် သက်တမ်းကုန်ဆုံးသွားပါသည်။


မှတ်ချက်။ ။ KBZSC တွင် တစ်ပတ်စာအမှာလွှာတင်ထားပါက တစ်နေ့တာအတွက်သက်တမ်းကုန်သွားသည့်အမှာလွှာများအား သတ်မှတ်ထားသည့်ရက်အထိ နေ့စဉ်ပြန်လည်တင်ပေးပါသည်။

## T+3 Settlement (T+3 စာရင်းရှင်းလင်းခြင်း)

ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းဝယ်မှုအတွက် စာရင်းရှင်းလင်းရာတွင် အရောင်းအဝယ်ဖြစ်ပြီးနောက် ၃ရက်မြောက်နေ့ (3 Business Days) တွင် စာရင်းရှင်းလင်းပြီး အတည်ပြုပါသည်။ အောင်မြင်ထားသော အရောင်း/အဝယ်များ အတွက် ရှယ်ယာများစာရင်းရှင်းလင်း အတည်ပြုခြင်း (Share Clearing Process) နှင့် ငွေစာရင်းရှင်းလင်းခြင်း (Fund Settlement Process) အား T+3 Settlement စနစ်ဖြင့်ဆောင်ရွက်ပါသည်။

ထိုကြောင့် အရောင်းအောင်မြင်ထားသော အမှာလွှာများမှ ရရှိသောငွေအား Securities Trading Account မှ ဘဏ်စာရင်းသို့ အစောဆုံးငွေလွှဲပြောင်း၍ရနိုင်သည့်အချိန်မှာ အရောင်းအောင်မြင်ပြီးနောက် ၃ရက်မြောက်နေ့ ဖြစ်ပါသည်။ ငွေသားအဖြစ်ထုတ်လိုပုံ ထပ်မံ အဝယ်အမှာလွှာတင်လိုပါက အရောင်းအောင်ပြီး နေ့ချင်းပြန်တင်နိုင်ပါသည်။

Stock Exchange of Thailand (SET) နှင့် Singapore Stock Exchange (SGX) တို့၏ settlement cycle မှာ လည်း T+3 ဖြစ်ပါသည်။



ရန်ကုန်စတော့အိတ်ချိန်း၏ လိုင်စင်ရ securities companies များသည် Securities Exchange Commission of Myanmar (SECM) မှ သတ်မှတ်ထားသည့် commission နှုန်းထားများကိုသာ ကောက်ခံခွင့်ရှိပါသည်။

မိမိအရောင်း/အဝယ်ပြုလုပ်လိုသည့် ငွေပမာဏသည် အောက်ဖော်ပြပါ ပမာဏနှစ်ခုကြားတွင်ရှိပါက ယင်းပမာဏအတွက် သတ်မှတ်ထားသည့် commission နှုန်းကို ပေးရပါမည်။

ကျပ် ၅၀၀,၀၀၀ နှင့် အောက်	ကျပ် ၅,၀၀၀
ကျပ် ၅၀၀,၀၀၀ မှ ၁,၀၀၀,၀၀၀	၁ %
ကျပ် ၁,၀၀၀,၀၀၀ မှ ၁၀,၀၀၀,၀၀၀	၀.၈ %
ကျပ် ၁၀,၀၀၀,၀၀၀ မှ ၁၀၀,၀၀၀,၀၀၀	၀.၆ %
ကျပ် ၁၀၀,၀၀၀,၀၀၀ နှင့် အထက်	၀.၅ %

အထက်ပါ commission နှုန်းထားများတွင် YSX Trading Fee ၀.၂% ပါဝင်ပါသည်။

**Stamp Duty (တံဆိပ်ခေါင်းအခွန်)**

ရှယ်ယာအဝယ်အမှာလွှာများအတွက် stamp duty မှာ ၀.၁% ဖြစ်ပါသည်။

ဥပမာ-

ဒေါ်မီးမီး၏ ယနေ့တွင် အောင်မြင်ထားသောအမှာလွှာများအတွက်ပေးရမည့် ကော်မရှင် နှင့် တံဆိပ်ခေါင်းခွန်နှုန်းထားများမှာ -

ရှယ်ယာ	အဝယ်/ အရောင်း	အစုရေ	ဈေးနှုန်း (ကျပ်)	ရောင်းဝယ်မှု ငွေပမာဏ	Commission (ကျပ်)	Stamp Duty (၀.၁%)	စုစုပေါင်း ငွေပမာဏ (ကျပ်)
FMI	အဝယ်	၁၀ စု	၁၃,၀၀၀	၁၃၀,၀၀၀	၅,၀၀၀	၁၃၀	၁၃၅,၁၃၀
MTSH	အဝယ်	၅၀၀ စု	၃,၄၀၀	၁,၇၀၀,၀၀၀	၁၃,၆၀၀ (၀.၈ %)	၁,၇၀၀	၁,၇၁၅,၃၀၀
MTSH	အဝယ်	၂၀၀ စု	၃,၄၀၀	၆၈၀,၀၀၀	၆,၈၀၀ (၁ %)	၆၈၀	၆၈၇,၄၈၀
FPB	အရောင်း	၃၅ စု	၂၆,၀၀၀	၉၁၀,၀၀၀	၉,၁၀၀ (၁ %)	---	၉၀၀,၉၀၀

ကော်မရှင်နှုန်းထားတွက်ချက်ရာတွင် မိမိတင်ထားသည့်အမှာလွှာတစ်ခုချင်းစီအလိုက် ရောင်းဝယ်မှုပမာဏပေါ်တွင် သတ်မှတ်ထားသည့်နှုန်းအား ပေးရမည်ဖြစ်ပါသည်။

မှတ်ချက်။ ။ နေ့တစ်နေ့တွင် ရှယ်ယာတစ်ခုအား ဈေးတူ(သို့) မတူညီသည့်ဈေးများဖြင့် အမှာလွှာနှစ်ခု နှင့် အထက် တင်ထားပါက အမှာလွှာတစ်ခုချင်းစီ၏ ရောင်းဝယ်မှုပမာဏပေါ် ကော်မရှင်ခကောက်ခံမှာဖြစ်ပါသည်။ အောင်မြင်ထားသော အမှာလွှာအားလုံး၏ စုစုပေါင်းပမာဏပေါ် ကောက်ခံခြင်းမဟုတ်ပါ။

# YSX စာရင်းဝင်ကုမ္ပဏီဖြစ်ရန် အရေးကြီးသော လိုအပ်ချက်များ

ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် မှတ်ပုံတင်၍ အစုရှယ်ယာရောင်းချခွင့်ပြုမည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများ၏ အရည်အသွေး "စံ" သတ်မှတ်ချက် (၁၇) ခု ထုတ်ပြန်ထားပါသည်။

YSX စာရင်းဝင်ကုမ္ပဏီဖြစ်ရန်အတွက်လိုအပ်သည့် အရေးကြီးသောလိုအပ်ချက်များကို အောက်ပါပုံတွင်ဖော်ပြပေးထားပါသည်...



\* အခြားသောလိုအပ်ချက်များကျန်ရှိပါသေးသည်။

## KBZSC Equity Capital Markets သို့ ဆက်သွယ်ရန်

Mr. Michael Ong (Head of Equity Capital Markets)  
[michael.ong@kbzsc.com](mailto:michael.ong@kbzsc.com)  
 +959 4511 53053

U Sai Kyaw Htet Oo (VP)  
[shtetoo@kbzsc.com](mailto:shtetoo@kbzsc.com)  
 +959 4500 26661

U Myint Htay Win (VP)  
[myinthtay.win@kbzsc.com](mailto:myinthtay.win@kbzsc.com)  
 +959 430 88 327

# Online Trading ပြုလုပ်ဖို့ သင်အဆင်သင့်ဖြစ်နေပြီလား???

**ARE YOU READY?**



Online Trading အတွက် ပြင်ဆင်ဖို့ လိုအပ်တာတွေကတော့

- လူကြီးမင်းရဲ့ KBZSC Login ID နှင့် Password
- KBZSC Android (သို့) iOS Mobile Application
- Mobile Application User Guide

ဒီအချက်အလက်တွေ လူကြီးမင်းဆီမှာ မရှိသေးရင်တော့ KBZSC ရဲ့ Customer Service 01 230 7300~02 သို့ ဆက်သွယ်ပြီးရယူနိုင်ပါတယ်။ Trading Account မဖွင့်ရသေးတဲ့ လူကြီးမင်းများအနေဖြင့်လည်း KBZSC မှာ အကောင့်ဖွင့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။



Android Mobile App  
QR Code

KBZSC Mobile Application ကို  
QR Code ဖြင့် ဒေါင်းလုပ်ဆွဲရန်



iOS Mobile App  
QR Code

## KBZSC Securities Trading Department သို့ ဆက်သွယ်ရန်

- Telephone : 01 230 7305 ~ 08, 09 7710 10088 ~ 99
- Email : trading@kbzsc.com
- Website : [www.kbzsc.com](http://www.kbzsc.com)
- Facebook : [www.facebook.com/KBZSC](http://www.facebook.com/KBZSC)
- Office Hours : 9:00 AM ~ 4:30 PM

### တာဝန်မှ ကင်းလွတ်ကြောင်းအသိပေးခြင်း (Disclaimer)

The Market Watch Newsletter အား KBZSC မှ အများပြည်သူအသိပေးရန် ရည်ရွယ်၍ အများပြည်သူတို့ အလွယ်တကူရရှိနိုင်သော အချက်အလက်များနှင့် အခြားမုန်ကန်သောသတင်းအရင်းအမြစ်များအားဖွဲ့စည်း၍ ထုတ်ဝေခြင်းဖြစ်ပါသည်။ ဤသတင်းလွှာတွင်ဖော်ပြထားသော အချက်အလက်များသည် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့်အချို့သော သတင်းအချက်အလက်/ အကြောင်းအရာများကိုသာဖော်ပြထားသဖြင့် မိမိရင်းနှီးမြှုပ်နှံမှုပြုလုပ်မည်ဆိုပါက အရေးပါသောအခြားအချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားသုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုတိုင်းတွင် ဆုံးရှုံးနိုင်ခြေများရှိသဖြင့် စတော့ရယ်ယာရေးကွက်တွင်ရင်းနှီးမြှုပ်နှံမည်ဆိုပါကမိမိ၏ risk profile နှင့် investment objective များပေါ်မူတည်၍ စဉ်းစားသုံးသပ်ရန်လိုအပ်ပါသည်။ ဤသတင်းလွှာတွင် ပါဝင်သော သတင်းအချက်အလက်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ သွယ်ဝိုက်၍သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း KBZSC ၏ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းကို လုံးဝခွင့်မပြုပါ။

